

အခါခြေလက် ~ ခုန်ပြေးသည်။ 马跑的时候四脚离地飞跑。  
 လေးဘက်ကျယ် က၊ <lei: bet kye> 玩骨牌时以一对十二点的牌和一对九点的牌得胜  
 လေးဘက်ကွဲ န၊ <lei: bet kwe:> = အသားကျ  
 လေးဘက်ချ I က၊ <lei: bet khya> ①把圆木锯成方木 ②四面有斜坡的屋顶 ③方块布四边都留缨穗儿 II န၊ <lei: bet khya> 使马四蹄同时着地停住的骑术  
 လေးဘက်တူး က၊ <lei: bet twa> 爬行，匍匐前进  
 လေးဘက်ထောက် က၊ <lei: bet htaut> 用双手双脚撑着地；  
 ~ အရွယ် 刚会爬的小孩  
 လေးဘက်နာ န၊ <lei: bet na> ①牛的腿疼病 ②(人)四肢关节痛  
 လေးဘက်လေးတန် က၊ <lei: bet lei: dan> 四面，~ ဝိုင်းမိလေသည်။ 四面包围住。  
 လေးဘက်သံကြား/လေးဘက်သံခုံကြား န၊ <lei: bet than gya: / lei: bet than zon gya:> 立体声  
 လေးဘက်သွား I န၊ <lei: bet thwa> 会爬的婴儿 II က၊ <lei: bet thwa> 爬着走；သမီးလေး ~ တတ်ပြီ။ 小女儿已经会爬了。  
 လေးမျက်နှာ န၊ <lei: myet hna> (东西南北)四面  
 လေးပြား န၊ <lei: hmya> 弓箭  
 လေးမြင့် က၊ <lei: myin> (书)长久  
 လေးမြတ် က၊ <lei: myat> = လေးစား  
 လေးရပ်လေးပြင် န၊ <lei: yat lei: byin> 东西南北四面  
 လေးလေး I န၊ <lei: lei> 舅舅 II က၊ <lei: lei> 慢吞吞；~ ကြီးပြောသည်။ 慢吞吞地说。  
 လေးလေးကန်ကန် က၊ <lei: lei: kan gan> 慢慢腾腾；ရှိဝံသည် ~ နိုင်လှ၏။ 罗茜真够磨蹭的。  
 လေးလေးစားစား က၊ <lei: lei: sa: za:> 毕恭毕敬  
 လေးလေးဆေးဆေး က၊ <lei: lei: hsei: zei> 斯斯文文，慢慢腾腾；စကားပြောလျှင်လည်းတခွန်းတခွန်း ~ နှင့်ပြောသည်။ 说起话来也是一句一句慢吞吞的。  
 လေးလေးတူတူ က၊ <lei: lei: twa' dwa> 缓慢地  
 လေးလေးထုံထုံ က၊ <lei: lei: twe' dwe> ①慢吞吞；~ နှင့်ကြွဝါးလေး၏။ 慢吞吞地训话。②(古)亲切地  
 လေးလေးနက်နက် က၊ <lei: lei: net net> 深刻地；တကယ် ~ စဉ်းစားနော်။ 认真想一想吧！  
 လေးလေးပင်ပင် က၊ <lei: lei: pin bin> ①严肃地；深情地；အလုပ်အကိုင်များတွင်လည်း ~ သဘောထားလေ့မရှိပေ။ 在工作上他也是不能严肃对待。②味道浓；ဤပန်းသီးအရသာ ~ ရှိသည်။ 这苹果味道很浓。③(读音)清楚；ဌာနက ရိုက်ကျအောင် ~ ရွတ်ဖတ်သည်။ 一板一眼地读得清楚。  
 လေးလေးဖင့်ဖင့်/လေးလေးဖင်ဖင် က၊ <lei: lei: phin' bin' / lei: lei: phin bin> ①缓慢地 ②斯文地

လေးလေးဖြည်းဖြည်း က၊ <lei: lei: phyi: byi> 慢慢腾腾；တလုံးစီတပိုင်းစီ ~ ပြောသွားသည်။ 一字一句慢条斯理地说。  
 လေးလေးမြတ်မြတ် က၊ <lei: lei: myat myat> 毕恭毕敬；လက်ဆောင်များကိုအမေအား ~ ပေးကြလေသည်။ 大家都把礼物恭恭敬敬地送给母亲。  
 လေးလေးမုန်မုန် က၊ <lei: lei: hman hman> 稳稳当当，斯文地；စကားကို ~ ပြောတယ်။ 不慌不忙地说。  
 လေးလေးလံလံ က၊ <lei: lei: lan lan> 慢慢腾腾，沉重地；~ နှင့်ရွာအနီးသို့ရောက်လာ၏။ 慢慢腾腾地走到村旁。  
 လေးလံ န၊ <lei: lan> ①沉重；~ သောဝန် 沉重的负担 / ကိုယ်လက် ~ ထိုင်းမှိုင်းသည်။ 四肢感到沉重。②缓慢，迟钝  
 လေးလုံးကွဲ က၊ <lei: lon: kwe> 声音清晰，吐字清楚；စကား ~ အောင်မပြောတတ်။ 话都说不清楚(说话吐字不清楚)。  
 လေးလုံးခြောက်ဖက် န၊ <lei: lon: khyaut phet> 健壮  
 လေးလုံးစပ် န၊ <lei: lon: zat> 一种四言诗  
 လေးလုံးလေးဘက် န၊ <lei: lon: lei: bet> = လေးလုံးခြောက်ဖက်  
 လေးလုံးမကွဲ I န၊ <lei: lon: m-kwe> 声音含混，吐字不清；စကားပြောလိုက်ယင် ~ ဘူး။ 说话含混不清。 II က၊ <lei: lon: m-kwe> 不清楚，不懂  
 လေးလုံးအသားကျ က၊ <lei: lon: a-dh-gya> 马(四蹄轮流着地)小跑；မြင်းကလေး ~ ပြေးနေတယ်။ 马驹小跑着。  
 လေးလွဲ က၊ <lei: hlwe> 射箭  
 လေးလွဲတကမ်း န၊ <lei: hlwe: d-gan> 一箭之遥  
 လေးသမား န၊ <lei: dh-ma> 弓箭手，射手  
 လေးသည် န၊ <lei: dhi> = လေးကိုင်  
 လေးသည်ကျော် န၊ <lei: dhi gyaw> = လေးသည်တော်  
 လေးသည်တော် န၊ <lei: dhi daw> 弓箭手  
 လေးအတတ် န၊ <lei: a-tat> 射箭术  
 လဲ န၊ <le> 鲜艳，闪耀；ဝတ္ထုများသည်နီရောင် ~ သည်။ 红宝石闪出红光。 / မိမ်း ~ 鲜绿色 / ညို ~ 浅棕色 / ပြာ ~ 蓝盈盈。  
 လဲခိုင်း န၊ <le' shein> (诗)鲜嫩  
 လဲလဲ က၊ <le' le> ①鲜艳，闪闪；~ ကြည်သည်။ 清澈见底。 / ပြာ ~ 蓝盈盈 ②奄奄一息；အသက် ~ ကလေးကျန်တော့၏။ 已经奄奄一息。  
 လဲလဲကျိတ်ကျိတ် က၊ <le' le' kyeit kyeit> (古)暗中，秘密地  
 လဲလုပ် က၊ <le' lout> (诗)妩媚地  
 လဲဝင်း န၊ <le' win> (诗)美丽的姑娘  
 လဲ I န၊ <le> 【植】木棉；~ ဂွမ်း 木棉 / ~ မွေရာ 木棉褥子 / ~ မွေး 木棉絮 / ~ မွှား 木棉 / ~ ဆုံး 木棉枕头 II က၊ <le> ①换，替换；အဝတ်အစား ~ သည်။